

ကျော် I က၊ <kyaw> ①超过:အသက်၈၀ ~ ပြီ။ 八十多岁
了。②越过,跨过:ကလေးတယောက်ကရေပြန်လုံးကို ~ သွား
သည်။ 一个小孩越过了水管。 II နဝ၊ <kyaw> 出名,
著名,有名:ရာဇဝင် ~ 名史

ကျော်ကသည်: န၊ <kyaw k-the> (古) 缅甸历史称越南北
部的东京

ကျော်ကြား နဝ၊ <kyaw kya> 出名,著名,闻名:နာမည်ဆိုးနှင့်
~ လှပေသည်။ 臭名昭著。 / ~ သောပုဂ္ဂိုလ် 著名人士

ကျော်ချောက် နဝ၊ <kyaw khyaut> (古)著名,闻名

ကျော်စော နဝ၊ <kyaw zaw> 著名,出名,有名

ကျော်စောက်တို့ န၊ <kyaw zaw: keit ti> 威望,名望,声望

ကျော်စောသတင်း န၊ <kyaw zaw: dh-din> 名声,名望

ကျော်စောသံ န၊ <kyaw zaw: dhan> 名声

ကျော်စံကေး န၊ <kyaw san kei> 【动】青蛙

ကျော်စံကွေး န၊ <kyaw san kwei> = ကျော်စံကေး

ကျော်ညို နဝ၊ <kyaw nyi> (诗)著名,闻名

ကျော်တက် က၊ <kyaw tet> 越过,超过,跨过:ရွှေကားကို ~
သွားသည်။ 超过前头的车。

ကျော်ထင် နဝ၊ <kyaw htin> 著名,闻名,出名

ကျော်ထိတ် နဝ၊ <kyaw hteit> (诗)特别出名,著名

ကျော်ထိန် နဝ၊ <kyaw htein> (诗)特别出名,著名

ကျော်နင်း က၊ <kyaw nin> ①违反(常规,规则等),违例
②超过,越过,跨过,克服:အခက်အခဲကို ~ သည်။ 克服困
难。

ကျော်ပုဂံ န၊ <kyaw b-gan> = ကျော်ကသည်:

ကျော်ဖြတ် က၊ <kyaw phyat> 越过,穿过,超过,克服

ကျော်မကောင်းကြားမကောင်း န၊ <kyaw m-kaun: kya: m-
kaun> 丑闻: သမိုင်းတွင် ~ ဖြစ်တော့သည်။ 成了历史上的
的丑闻。

ကျော်မွန် နဝ၊ <kyaw hmun> (诗)很著名,很有名

ကျော်မွန်း နဝ၊ <kyaw hmun> = ကျော်မွန်

ကျော်လွန် က၊ <kyaw lun> 超过,越过(界限),超出,克服:
ဒီဘောင်ကမ ~ ဝေနေ။ 别超出这个范围。

ကျော်လှိုင် နဝ၊ <kyaw hlait> (诗)很出名,著名

ကျော်လှိုင် နဝ၊ <kyaw shan> (诗)出名,著名,扬名 ②非
礼,冲撞

ကျော်လွှား က၊ <kyaw hlwa> ①越过,超过,跨过:
သဘာဝဘေးကို ~ ကြသည်။ 战胜自然灾害。②非礼,冲撞

ကျော်လွဲ နဝ၊ <kyaw hlwe> (诗)很出名,著名,闻名

ကျော်ဟန် နဝ၊ <kyaw hwun> (诗)出名,著名,闻名。同义词
有:ကျော်သဲ၊ ကျော်သောင်း၊ ကျော်သည်၊ ကျော်သွေး၊ ကျော်ထိုး၊
ကျော်ဟိန်း၊ ကျော်အိန် 等

ကျော I န၊ <kyaw> ①背部,脊背: ~ သားရင်သားမခွဲခြား။
(成)背部的肉和胸部的肉一样。相当汉语的“一视同

仁”。②背面,反面: အိမ်ရဲ့ ~ တက် 房后 ③棕叶、贝
叶书等的反面(即凸出的一面)④表层: ဝါး ~ ခေါက်
/ ကြိမ် ~ 藤皮 II နဝ၊ <kyaw> (合)纯的: ~ ငွေ 纯银
/ မဲ ~ 纯黑 / သလင်း ~ 纯水晶石

ကျောကုန်း န၊ <kyaw: gon> 背,脊背

ကျောခင်း က၊ <kyaw: khin> 仰面,仰面躺倒

ကျောခိုင်း က၊ <kyaw: khain> ①背向,背对着: ထရံကို ~
ထိုင်တယ်။ 背墙而坐。 / မြစ်ကို ~ နေတဲ့အိမ် 背河的房子
③(喻)不理睬,不注意: ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ~ မနေသင့်
ဘူး။ 不应认为与己无关就置若罔闻。 / အလုပ်ကို ~
ခဲ့သည်။ 玩忽职守。 / ခေတ်ကို ~ တပည့်ပိုင်း 两耳不闻窗
外事的学生,不是好学生。 ③(引申)离开,死去:
ဘဝကို ~ သွားသည်။ 结束了一生。 / မအာပူသူ ယောက်ျားနှစ်
ပါးထံမှ ~ ခဲ့လေပြီ။ 玛妩离开了她的公婆。

ကျောခိုင်းနပ် က၊ <kyaw: khain: nan zat> 紧紧相连,紧
挨着: တရွာနှင့်တရွာ ~ တည်နေသည်။ 两个村子紧挨着。
/ နှစ်နိုင်ငံသည် ~ ဖြစ်သည်။ 两国山水相连。

ကျောချင်းကပ် က၊ <kyaw: gyin: kat> 背靠背,相依,相靠,
相连

ကျောချမ်း က၊ <kyaw: khyan> 不寒而栗

ကျောငွေ န၊ <kyaw: ngwe> 纯银

ကျောစီးတမ်း န၊ <kyaw: si: dan> 背人抛球的游戏。球若
落地传球者与背背者互换

ကျောစည်း နဝ၊ <kyaw: si> (古)强壮魁梧

ကျောစိန် က၊ <kyaw: sein> 打颤,战栗,不寒而栗

ကျောဆူးတောင် န၊ <kyaw: hsu: daun> (鱼的)背鳍 (见
ဆူးတောင် 图)

ကျောတခင်းစာ န၊ <kyaw: t-khin: za> 一席之地

ကျောတံ န၊ <kyaw: dan> 风筝的脊背

ကျောတင်းစည်း နဝ၊ <kyaw: tin: si> (诗)强壮魁梧

ကျောထောက်နောက်ခံ န၊ <kyaw: daut naut khan> ①靠山,
依靠: ~ ရှိလို့ဒီလိုရမ်းရဲတာ။ 因为有靠山,所以才敢这样
胡作非为。 ②后盾,后备力量: လတိုင်းငွေဆယ်ငါး
ကျပ်လောက်ကို ~ အဖြစ်ထားတယ်။ 每月存十五元,以备
使用。 / ~ နယ် 后方

ကျောပူခေါင်းပူ န၊ <kyaw: bu gaun: bu> (小孩)低烧病:
~ ထသည်။ 小孩发烧生病。

ကျောပေး က၊ <kyaw: pei> = ကျောခိုင်း

ကျောပိုးလိပ်အိတ် <kyaw: bo: sit' lwe eit> 军用背包

ကျောပိုးပလိုင်း န၊ <kyaw: bo: p-lain> 一种背篓

ကျောပြင် န၊ <kyaw: byin> 背部

ကျောမဲ့ န၊ <kyaw: mwe> (喻)穷人,穷棒子,穷光蛋

ကျောရိုး န၊ <kyaw: yo> ①脊椎骨: ~ ဆစ် 脊椎节
/ ~ မဲ့သတ္တဝါ 无脊椎动物 / မှီသတ္တဝါ 脊椎动物 ②(喻)